

အမှတ်စဉ် - 000001
ပတာခ(အထခ)-၀၅-၀၁



အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၁၊ အထူးကုန်စည်ခွန်နည်းဥပဒေများ နည်းဥပဒေ ၄၆၊
နည်းဥပဒေခွဲ(ဃ)၊ နည်းဥပဒေခွဲငယ်(၂)၊ နည်းဥပဒေခွဲငယ်စိတ် (ခခ) နှင့် နည်းဥပဒေခွဲငယ်(၃)၊
နည်းဥပဒေခွဲငယ်စိတ်(ခခ)တို့အရ အထူးကုန်စည်ခွန်ပေးဆောင်ခဲ့ကြောင်း
သက်သေခံလက်မှတ်
(ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူထံမှ ဝယ်ယူခြင်း)

ထုတ်လုပ်ရောင်းချသူ/လုပ်ငန်း/ဆိုင်အမည် -----	ဝယ်ယူသူ/လုပ်ငန်း/ဆိုင်အမည် -----
လိပ်စာ-----	လိပ်စာ-----
လုပ်ငန်းမှတ်ပုံတင်လက်မှတ် အမှတ် -----	လုပ်ငန်းမှတ်ပုံတင်လက်မှတ် အမှတ်-----
အခွန်ထမ်းမှတ်ပုံတင်(TIN)	အခွန်ထမ်းမှတ်ပုံတင်(TIN)
စည်းကြပ်မှုခံယူသည့်ရုံး -----	စည်းကြပ်မှုခံယူသည့်ရုံး -----
ရောင်းချသည့်ရက်စွဲ -----	ကုန်ရောင်းပြေစာအမှတ် -----

အမှတ်စဉ်	ရောင်းချသည့် အထူးကုန်စည်အမျိုးအမည်	ရေတွက်ပုံ	အရေအတွက်	ဈေးနှုန်း		အခွန်မပါရောင်းရငွေ		ကျသင့်အခွန် (ကျပ်)
				ကျပ်	ပြား	ကျပ်	ပြား	
								
စုစုပေါင်းကျသင့်အခွန်-----								

အထက်ပါ ကျသင့်အခွန်ငွေ(စာဖြင့်)ကျပ် -----တိတိကို -----ခုနှစ်၊ -----လအတွက် အထူးကုန်စည်ရောင်းရငွေအပေါ်တွင် တစ်ပါတည်းပေးဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။



ထုတ်လုပ်ရောင်းချသူလက်မှတ်

မှတ်ချက်။ မှတ်ပုံတင်ပြီးသည့် အထူးကုန်စည်ထုတ်လုပ်ရောင်းချသူသည် မိမိထုတ်လုပ်သည့် အထူးကုန်စည်ကို အခြားမှတ်ပုံတင်ပြီးသည့် အထူးကုန်စည် ထုတ်လုပ်ရောင်းချသူ/ ပြည်ပသို့တင်ပို့ရောင်းချသူက ဝယ်ယူသည့်အခါ ဤသက်သေခံလက်မှတ်ကို (၃)စောင် ပြုစုရေးသားရမည်။ မူရင်းကို ဝယ်ယူသူသို့ ပေးအပ်ရန်ဖြစ်ပြီး မူရင်းခွဲကို ဝယ်ယူသူအား အခွန်စည်းကြပ်သည့်သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။ ကျန်မူရင်းခွဲတစ်စောင်ကို လက်ခံအဖြစ် မိမိထံ၌ သိမ်းဆည်းထားရမည်။